

ဓမ္မဒန္တာ (၅၆) အဖြစ်အပျက်ကြီး (အလ် ဝါကီအတ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၄၆) သုတ်ဒေသနာ (၉၆)ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللّٰهِ الرَّحْمٰنِ الرَّحِیْمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၁၁}

၁။		إِذَا وَقَعَتِ الْوَاقِعَةُ
		အဖြစ်အပျက်ကြီး ဖြစ်ပျက်သောအခါ။ ^{၁၁၀၅}
၂။		لَيْسَ لَوْفَعَتِهَا كَاذِبَةٌ
		အဖြစ်အပျက်ကြီးကို ငြင်းဆန်နိုင်ရာ မရှိချေ။
၃။		خَافِضَةٌ رَّافِعَةٌ
		နှိမ့်ချခံရသူ၊ မြှောက်စားခံရသူတို့ ရှိလတ္တံ့။
၄။		إِذَا رُجَّتِ الْأَرْضُ رَجًا
		မြေကမ္ဘာသည် တုန်ခါခြင်းဖြင့် တုန်ခါသောအခါ။
၅။		وَبُسَّتِ الْجِبَالُ بَسًّا
		တောင်တန်းကြီးများသည် အစိတ်စိတ် ပြိုကျကုန်လတ္တံ့။ ^{၁၁၀၆}
၆။		فَكَانَتْ هَبَاءً مُّتَّبِئًا
		သူတို့သည် လွင့်ပါးသော ဖုံမှုန့်များ ကဲ့သို့ ဖြစ်ရသော်။
၇။		وَكُنْتُمْ أَزْوَاجًا ثَلَاثَةً
		သင်တို့သည် ရဲဘော်ရဲဘက် သုံးမျိုး ဖြစ်လတ္တံ့။ ^{၁၁၀၇}
၈။		فَأَصْحَابُ الْمَيْمَنَةِ مَا أَصْحَابُ الْمَيْمَنَةِ
		လက်ျာရံ အဖော်များ၊ လက်ျာရံ အဖော်တို့သည် မည်သို့ ရှိကြသနည်း။

(၁၁၀၅) ကျမ်းတော်တွင် အချိန်နာရီ၊ အဖြစ်အပျက်ကြီးဟု ပြောဆိုခြင်းသည် ကမ္ဘာပျက်သုံးရမည့် (ကီယာမတ်) နေ့ကို ပြောဆိုသည်ဟု အမြဲ ယူဆ၍ မရပေ။ အတိုက်အခံတို့၏ ကျဆုံးခန်း ကျဆုံးရမည့် အချိန်ကာလကို မကြာခဏ ရည်ညွှန်းပြောဆိုပေသည်။ သုတ်တော် ၃ ပါ နှိမ့်ချခံရသူ (ရာထူးမှ ဖယ်ခံရသူ) မြှောက်စားခံရသူတို့ ရှိလတ္တံ့ ဟူသော စကားက သက်သေအဖြစ် ခိုင်လုံနေပေသည်။

(၁၁၀၆) တောင်တန်းကြီးများ အစိတ်စိတ် ပြိုကျရမည် ဆိုခြင်းမှာ အမာခံ ထိပ်တန်း အတိုက်အခံခေါင်းဆောင်ကြီးများ ဩဇာအာဏာ ပြိုကျခြင်း ကို ဆိုလိုပေသည်။ (၁၃:၃၁။ ၂၀၀၅) တို့တွင် ကြည့်ပါ။

(၁၁၀၇) **ဇောင်းဂျန်** ၏ အများကိန်း **အာဒ်ဝါးဂျန်** ဆိုသည်မှာ လင်၊ မယား ဇနီးမောင်နှံဟု အဓိပ္ပာယ်ကို မပေးကြောင်း ဤသုတ်တော်သည် သက် သေ တစ်ရပ် ဖြစ်ပေသည်။ (၃၃:၃၇ တွင် ကြည့်ပါ။)

၉။	وَأَصْحَابُ الْمَشْأَمَةِ مَا أَصْحَابُ الْمَشْأَمَةِ ﴿٩﴾ လက်ဝဲရံ အဖော်များ၊ လက်ဝဲရံ အဖော်တို့သည် မည်သို့ ရှိကြသနည်း။
၁၀။	وَالسَّابِقُونَ السَّابِقُونَ ﴿١٠﴾ ထိပ်သီးဖြစ်သော ထိပ်သီးများ-
၁၁။	أُولَئِكَ الْمُقَرَّبُونَ ﴿١١﴾ သူတို့သည် အပါးတော်မြဲများ ဖြစ်ရမည်မှာ-
၁၂။	فِي جَنَّاتِ النَّعِيمِ ﴿١٢﴾ ဂုဏ်ပေးထားသော ဥယျာဉ်ဘုံ၌ ဖြစ်၏။
၁၃။	ثَلَاثَةٌ مِنَ الْأُولَئِينَ ﴿١٣﴾ ရေးဦးဖြစ်သူတို့ အစုလိုက်အပြုံလိုက်နှင့်-
၁၄။	وَقَلِيلٌ مِنَ الْآخِرِينَ ﴿١٤﴾ နောက်ဖြစ်သူ အနည်းငယ်ခန့်သာ-
၁၅။	عَلَى سُرُرٍ مَوْضُونَةٍ ﴿١٥﴾ အင်ဝင်တွင်ကျ နားနေခုံများပေါ်၌-
၁၆။	مُتَّكِنِينَ عَلَيْهَا مُتَقَابِلِينَ ﴿١٦﴾ မျက်နှာချင်းဆိုင် နားနေကြရလတ္တံ့။
၁၇။ ☆၂:၃၉ ★၅:၂၄	يَطُوفُ عَلَيْهِمْ وِلْدَانٌ مُّخَلَّدُونَ ﴿١٧﴾ ကာလစည်းခြားမရှိ သားရတနာများက သူတို့အား လှည့်လည်ပိုင်ခွင့်ရလျက်- ^{၁၀၀၈}
၁၈။	بِأَكْوَابٍ وَأَبَارِيقٍ وَكَأْسٍ مِّنْ مَّعِينٍ ﴿١٨﴾ သန့်စင်သော ရေတကောင်း ရေဖလား ရေခွက်များဖြင့် ဖြစ်၏။
၁၉။	لَا يَصْدَعُونَ عَنْهَا وَلَا يُنْزِفُونَ ﴿١٩﴾ ငင်းတို့သည် ခေါင်းကိုက်စေခြင်း မူးဝေစေခြင်း မရှိချေ။
၂၀။	وَفَاكِهَةٍ مِّمَّا يَتَخَيَّرُونَ ﴿٢٠﴾ လက်ရွေးစင် သစ်သီးဝလံများ-
၂၁။	وَلَحْمِ طَيْرٍ مِّمَّا يَشْتَهُونَ ﴿٢١﴾ သူတို့ ဆန္ဒရှိသော ကြက်ငှက် အသားများ ရှိ၏။

(၁၀၀၈) ဤသုတ်တော်မှ ကာလစည်းခြားမရှိသော သားရတနာများ ဆိုသည်မှာ မိမိနှင့်အတူ ကောင်းမှုဆောင်တာပြုခဲ့သော သားသမီးများ၊ တပည့်နောက်လိုက်များကို ဆိုလိုပေသည်။ သူတို့သည် ဤဘဝ၌ မိမိနှင့်အတူ ကောင်းမှုပြုခဲ့ ပါရမီဖြည့်ခဲ့၍ နောင်ဘဝတွင်လည်း အတူတကွ အကျိုး ခံစားရခြင်း ဖြစ်သောကြောင့် ကာလစည်းခြား မရှိဟု သုံးထားခြင်း ဖြစ်ပေသည်။ ကာလစည်းခြားမရှိ ဆိုသော ဝေါဟာရကို ၂:၃၉ တွင် သားသမီးဆိုသည်ကို ၅:၂၄ တွင်၊ ဤဘဝ နောင်ဘဝတွင် မိမိနှင့်အတူ ခံစားရမည့် သားသမီးများ ဆိုသည်ကို ၅:၂၄ တွင်ကြည့်ပါ။

၂၂။	<p style="text-align: right;">وَحُورٌ عِينٌ ﴿</p> <p>အဖြူထည် မျက်လုံးများသည်၊</p>
၂၃။	<p style="text-align: right;">كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ ﴿</p> <p>ထိန်းသိမ်းစောင့်ရှောက်ထားသော ပုလဲကဲ့သို့ ဖြစ်၏။</p>
၂၄။	<p style="text-align: right;">جَزَاءِ بِمَا كَانُوا يَعْمَلُونَ ﴿</p> <p>သူတို့ ကျင့်ဆောင်ခဲ့ရာ၏ အကျိုးဆက်များ ဖြစ်၏။</p>
၂၅။	<p style="text-align: right;">لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْتِيهَا</p> <p>ထို၌ အလေအလွင့်စကား၊ အပြစ်မကင်းသော စကားများကို မကြားရချေ။</p>
၂၆။	<p style="text-align: right;">إِلَّا قِيلًا سَلَامًا سَلَامًا ﴿</p> <p>“ငြိမ်းချမ်းပါစေ၊ ငြိမ်းချမ်းပါစေ” ဟု ပြောစကားသာ ရှိ၏။</p>
၂၇။	<p style="text-align: right;">وَأَصْحَابُ الْيَمِينِ مَا أَصْحَابُ الْيَمِينِ ﴿</p> <p>လက်ျာရံ အဖော်များ၊ လက်ျာရံ အဖော်တို့သည် မည်သို့ ရှိကြသည် ဟူမှုကား-</p>
၂၈။	<p style="text-align: right;">فِي سِدْرٍ مَّخْضُودٍ ﴿</p> <p>အစူးမဲ့ ဇီးဗောဓိပင်များ-</p>
၂၉။	<p style="text-align: right;">وَطَلْحٍ مَّنْضُودٍ ﴿</p> <p>အခိုင်အမြတ် ငှက်ပျော်သီးများ-</p>
၃၀။	<p style="text-align: right;">وِظِلٍّ مَّمْدُودٍ ﴿</p> <p>တိုးရွှေနေသော အရိပ်အဝါသများ-</p>
၃၁။	<p style="text-align: right;">وَمَاءٍ مَّسْكُوبٍ ﴿</p> <p>စီးထွေနေသော ရေများ-</p>
၃၂။	<p style="text-align: right;">وَفَاكِهَةٍ كَثِيرَةٍ ﴿</p> <p>မြောက်များစွာသော သစ်သီးဝလံများသည်-</p>
၃၃။	<p style="text-align: right;">لَا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ ﴿</p> <p>ကုန်ခမ်းခြင်းမရှိ၊ တားမြစ်ထားခြင်း မရှိချေ။</p>
၃၄။	<p style="text-align: right;">وَفُرُشٍ مَّرْفُوعَةٍ ﴿</p> <p>ညှိမ့်ညောင်းသော နားနေခုံများသည် ရှိ၏။</p>
၃၅။	<p style="text-align: right;">إِنَّا أَنْشَأْنَاهُنَّ إِنِشَاءً ﴿</p> <p>ကေန်ပင် ငါအရှင်သည် ၎င်းတို့အား စတည်စေခြင်းဖြင့် စတည်စေတော်မူပြီ။</p>
၃၆။	<p style="text-align: right;">فَجَعَلْنَاهُنَّ أَبْكَارًا ﴿</p>

	ပျိုရွယ်နုပျိုသောအရာများ အဖြစ် စီမံပေးကာ-
၃၇။	عُرْبًا أَتْرَابًا ﴿﴾ ချစ်ခင်စုံမက်ဘွယ်သော အရွယ်တူအဖြစ်-
၃၈။	لَأَصْحَابِ الْيَمِينِ ﴿﴾ လက်ျာရံ အဖော်တို့အတွက် ဖြစ်စေ၏။ ^{၁၀၀၉}
၃၉။	ثَلَاثَةٌ مِنَ الْأُولَىٰ ﴿﴾ ရှေးဦးဖြစ်သူတို့ အစုလိုက်အပြုံလိုက်နှင့်-
၄၀။	وَتَلَاثَةٌ مِنَ الْآخِرِينَ ﴿﴾ နောက်ဖြစ်သူ အစုလိုက်အပြုံလိုက်တို့ဖြစ်သော-
၄၁။	وَأَصْحَابُ الشَّمَالِ مَا أَصْحَابُ الشَّمَالِ ﴿﴾ လက်ဝဲရံ အဖော်များ၊ လက်ဝဲရံ အဖော်တို့သည် မည်သို့ ရှိကြသည် ဟူမူကား-
၄၂။	فِي سَمُومٍ وَحَمِيمٍ ﴿﴾ လေပူ ရေဆူထဲ၌-
၄၃။	وَوَيْلٌ لِّلَّذِينَ يَحْمُرُونَ ﴿﴾ ပူလောင်သော အမှောင်ရိပ်၌-
၄၄။	لَا بَارِدٍ وَلَا كَرِيمٍ ﴿﴾ မအေးမြ မလန်းဆန်းခြင်း၌-ဖြစ်၏။
၄၅။	إِنَّمْهُمْ كَانُوا قَبْلَ ذَلِكَ مُتْرَفِينَ ﴿﴾ သူတို့သည် ဤမတိုင်မှီက သက်သာဖိမိရသော ဘဝဖြင့် ဖြစ်ခဲ့၏။
၄၆။	وَكَانُوا يُصِرُّونَ عَلَى الْحِنثِ الْعَظِيمِ ﴿﴾ သူတို့သည် ကြီးမားသော ဒုစရိုက်များဖြင့် အလွဲသုံးစား ပြုခဲ့၏။
၄၇။	وَكَانُوا يَقُولُونَ أَنَذَا مُتَنَا وَكُنَّا تَرَابًا وَعِظَامًا أَنَا لِمَبْعُوثُونَ ﴿﴾ သူတို့က ပြောခဲ့ကြသည်မှာ “ကျွန်ုပ်တို့သည် သေကြေပြီးနောက် မြေမှုန့်များ အရိုးများဖြစ်ရပြီ၊ ရှင်ပြန်ရဦးမည်လော၊
၄၈။	أَوْ آبَاؤُنَا الْأَوَّلُونَ ﴿﴾ ရှေးဦးပထမ ဘိုးဘုရားလည်း ပါသလော” ဟု ဖြစ်၏။

(၁၀၀၉) အထက်ဖော်ပြပါ သုတ်တော်များမှ အပင်ရိုက်များ၊ သီးနှံများ၊ ရေကောင်းရေသန့်များကို ဖော်ပြ၍၊ သုတ်တော် ၃၅ တွင် ၎င်းတို့ကို စတင်စေခြင်းဖြင့် စတင်စေပြီး ဟု ဆိုထားသောကြောင့် ပျိုရွယ်နုနယ်သော၊ ချစ်ခင်စုံမက်ဘွယ်ကောင်းသော၊ အရွယ်တူများ ဆိုသည်မှာ အထက်တွင် ဖော်ပြခဲ့သည့် အေးရိပ်များ၊ သီးနှံများကိုသာ ဆိုလိုကြောင်း ထင်ရှားနေပေသည်။ ထိုအရာတို့အား ထိုထိုထိုင် အဖြစ်သုံးခြင်းမှာ ၎င်းတို့၏ ဖြူစင်ခြင်း သန့်ရှင်းနူးညံ့ခြင်းကို ပေါ်လွင်စေရန်သာ ဖြစ်ပေသည်။ ထိုအရာတို့သည် နတ်ကညာများ ဖြစ်သည် အမျိုးသမီးများဖြစ်သည်ဟု မူရင်း အာရိဗီ စာသားတွင် မပါဝင်ချေ။ ၎င်းတို့မှာ လက်ျာရံ အဖော်များအတွက် ဖြစ်သည်ဟု ဆိုထားခြင်းကြောင့် လက်ျာရံ အဖော်များ ဆိုသည်မှာ ယောက်ျား များသာ ဖြစ်ရမည်ဟု ပြောဆို၍ လုံးဝ မရချေ။ ကောင်းမှုပြုသူ ယောက်ျား၊ မိန်းမ၊ ကလေး အားလုံးသည် လက်ျာရံ အဖော်များ ဖြစ်နိုင်ပေသည်။

၄၉။	<p>قُلْ إِنَّ الْأَوَّلِينَ وَالْآخِرِينَ ﴿٤٩﴾</p> <p>ဟောလော့ “ကေန်ပင်၊ ရှေးဦးဖြစ်သူ၊ နောက်ဖြစ်သူ-</p>
၅၀။	<p>لَمَجْمُوعُونَ إِلَىٰ مِيقَاتِ يَوْمٍ مَّعْلُومٍ ﴿٥٠﴾</p> <p>-အားလုံး သိရှိ သတ်မှတ်ပြီးဖြစ်သော နေ့ကာလ၌ စုပေါင်းခံရမည်ပင်။</p>
၅၁။	<p>ثُمَّ إِنَّكُمْ أَيُّهَا الضَّالُّونَ الْمُكَذِّبُونَ ﴿٥١﴾</p> <p>ထို့နောက် သင်တို့၊ အို-လမ်းလွဲသူ၊ ငြင်းဆန်ခဲ့သူတို့-</p>
၅၂။	<p>لَا تَأْكُلُونَ مِن شَجَرٍ مِّن زُقُومٍ ﴿٥٢﴾</p> <p>ပဒိုင်းပင်အား စားသုံးကြကုန်လော့။</p>
၅၃။	<p>فَمَالُؤُونَ مِنهَا الْبُطُونَ ﴿٥٣﴾</p> <p>၎င်းဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်တင်းကြလော့။</p>
၅၄။	<p>فَشَارِبُونَ عَلَيْهِ مِنَ الْحَمِيمِ ﴿٥٤﴾</p> <p>ထိုအပေါ်မှ ကျွက်ကျက်ဆူသောရေကို သောက်သုံးကြလော့။</p>
၅၅။	<p>فَشَارِبُونَ شُرْبَ الْهَيْمِ ﴿٥٥﴾</p> <p>သဲရေသောက် သောက်ကြလော့။^{၀၀၀၀}</p>
၅၆။	<p>هَذَا نَزَلُوهُمْ يَوْمَ الدِّينِ ﴿٥٦﴾</p> <p>ဤသည် ပရမတ္ထနိယာမတရား၏ ဧည့်ခံမှုပင် ဖြစ်၏။</p>
၅၇။	<p>نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ ﴿٥٧﴾</p> <p>ငါအရှင်သည် သင်တို့အား ဖြစ်တည်စေ၏။ ခံဝန်ချက်ပေး မပေးလိုသလော။</p>
၅၈။	<p>أَفَرَأَيْتُم مَّا تُمْنُونَ ﴿٥٨﴾</p> <p>မျိုးစေ့ သင်တို့၏ ထုတ်လွှတ်မှုကို ဆင်ခြင်မိသလော။</p>
၅၉။	<p>أَأَنْتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ ﴿٥٩﴾</p> <p>၎င်းကို အသင်တို့က ဖြစ်တည်စေသလော၊ သို့မဟုတ် ငါအရှင်က ဖြစ်တည်စေသလော။</p>
၆၀။	<p>نَحْنُ قَدَرْنَا بَيْنَكُمْ الْمَوْتَٰتَ وَمَا نَحْنُ بِمَسْبُوقِينَ ﴿٦٠﴾</p> <p>ငါသည် သင်တို့၏ကြား၌ သေခြင်းကို စည်းချိန်ချမှတ်ထား၏။ ငါအရှင်အား ကျော်လွန်နိုင်ရာ မရှိချေ။</p>
၆၁။	<p>عَلَىٰ أَنْ نُبَدِّلَ أَمْثَالَكُمْ وَنُنشِئَكُمْ فِي مَا لَا تَعْلَمُونَ ﴿٦١﴾</p> <p>ငါသည် သင်တို့၏ အခြေအနေကို ပြောင်းလဲစေတော်မူမည်၊ သင်တို့မသိခဲ့ခြင်းဖြင့် စတည်စေမည်ပင်။</p>

(၁၀၀၀) ဤသုတ်တော်မှ ရှိရာလ်တီးမ် ကို ဆရာတော်အများစုက “ရေဆာနေသော ကုလားအုပ်”ဟု ပြန်ဆို၍၊ ဝါကျကို ကုလားအုပ်ရေ သောက် သောက်ကြလော့ဟု ပြန်ဆိုကြပေသည်။ ဆရာတော် တစ်ချို့က “သဲထဲရေသွန် သကဲ့သို့ အဆုံးမသတ် ရေစိမ့်ဝင်သကဲ့သို့” ဟု ပြန်ဆို ကြ ပေသည်။ ဤဝါကျ၏ ဆိုလိုချက်မှာ အငမ်းမရ မဝတမ်း တစ်ကျိုက်ကျိုက်သောက်ခြင်းကို ဆိုလိုပေသည်။ မြန်မာများအနေဖြင့် နွားရေသောက် သောက်သည်ဟု ပြောဆိုလေ့ ရှိသကဲ့သို့ပင်။

၆၂။	وَلَقَدْ عَلِمْتُمُ النَّشْأَةَ الْأُولَىٰ فَلَوْلَا تَذَكَّرُونَ ﴿٦٢﴾ သင်တို့အား ပထမအကြိမ် ပေါ်ထွန်းစေခဲ့ခြင်းကို မုချသိနေပါလျက်၊ သင်တို့ သတိယူနိုင်ခြင်း မရှိသလော။
၆၃။	أَفَرَأَيْتُمْ مَا تَحْرُثُونَ ﴿٦٣﴾ မျိုးစေ့များချခဲ့သည်ကို သင်တို့ ဆင်ခြင်မိကြသလော။
၆၄။	أَأَنْتُمْ تَزْرَعُونَهُ أَمْ نَحْنُ الزَّارِعُونَ ﴿٦٤﴾ ၎င်းတို့ကို သင်တို့က ပေါက်ပွားစေသလော၊ သို့မဟုတ် ငါအရှင်က ပေါက်ပွားစေသလော။
၆၅။	لَوْ نَشَاءُ لَجَعَلْنَاهُ حُطَامًا فَظَلَلْتُمْ تَفَكَّهُونَ ﴿٦٥﴾ စံချိန်ပြည့်မှီခဲ့လျှင် ငါသည် ၎င်းတို့ကို အဖျဉ်းအဖြစ် စီမံပစ်နိုင်၏။ သို့ဖြင့် သင်တို့သည် နှမြောတသ ဖြစ်၍-
၆၆။	إِنَّا لَمُعْرِضُونَ ﴿٦٦﴾ ကျွန်ုပ်တို့သည်ကား ကြွေးနစ်ရလေပြီ။
၆၇။	بَلْ نَحْنُ مَحْرُومُونَ ﴿٦٧﴾ အမှန်မှာ ကျွန်ုပ်တို့သည် ချို့တဲ့ရလေပြီ ဟု ဖြစ်ရ၏။
၆၈။	أَفَرَأَيْتُمُ الْمَاءَ الَّذِي تَشْرَبُونَ ﴿٦٨﴾ သင်တို့ သောက်သုံးသော ရေကို ဆင်ခြင်မိကြသလော။
၆၉။	أَأَنْتُمْ أَنْزَلْتُمُوهُ مِنَ الْمُزْنِ أَمْ نَحْنُ الْمُنزِلُونَ ﴿٦٩﴾ ၎င်းကို သင်တို့သည် မိုးတိမ်မှ သွန်းရွာစေသလော၊ သို့မဟုတ် ငါအရှင်သည် သွန်းရွာစေသော အရှင် ဖြစ်သလော။
၇၀။	لَوْ نَشَاءُ جَعَلْنَاهُ أَجَاجًا فَلَوْلَا تَشْكُرُونَ ﴿٧٠﴾ စံချိန်ပြည့်မှီခဲ့လျှင် ငါသည် ၎င်းကို ငံတူးစေရန် စီမံပစ်နိုင်၏။ သင်တို့ ကျေးဇူးမသိတတ်ကြသလော။
၇၁။	أَفَرَأَيْتُمُ النَّارَ الَّتِي تُورُونَ ﴿٧١﴾ သင်တို့ မွှေးသော မီးကို ဆင်ခြင်မိကြသလော။
၇၂။	أَأَنْتُمْ أَنْشَأْتُمْ شَجَرَتَهَا أَمْ نَحْنُ الْمُنشِئُونَ ﴿٧٢﴾ သင်တို့သည် ၎င်းကို သစ်ပင်မှ စတည်စေသလော၊ သို့မဟုတ် ငါသည် စတည်စေသော အရှင် ဖြစ်သလော။
၇၃။	نَحْنُ جَعَلْنَاهَا تَذَكُّرًا وَمَتَاعًا لِلْمُقْبِينَ ﴿٧٣﴾ ငါသည် ၎င်းကို သတိပေါ်ပေးရာ အဖြစ် စီမံတော်မူ၍၊ ခရီးသည်တို့အတွက် အကျိုးကျေးဇူး ဖြစ်စေ၏။ ^{၀၀၀၀}
၇၄။	فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ﴿٧٤﴾ သို့ဖြစ်၍ ကြီးမြတ်တော်မူသော ကံကြမ္မာရှင်၏ ဂုဏ်တော်အား ဦးထိပ်ထားလော့။
၇၅။	فَلَا أُفْسِمُ بِمَوَاقِعِ النُّجُومِ ﴿٧٥﴾ အမှန်ပင်၊ ငါသည် ကြယ်တာရာတို့ စခန်းချရာကို တိုင်တည်လျက်- [*]

(၀၀၀၀) မီးသည် အမှောင်ကိုခွင်း အလင်းကိုဆောင် လမ်းပြသောကြောင့် သတိပေါ်ပေးသော အရာဟု ဤသုတ်တော်က သုံးပေသည်။

၇၆။	<p>وَإِنَّهُ لَقَسَمٌ لِّوَيْتَعْلَمُونَ عَظِيمٌ ﴿٧٦﴾</p> <p>သင်တို့ သိကြလေလျှင်- ဤသည် ကြီးမားသော တိုင်တည်ချက် ဖြစ်၏။</p>
၇၇။	<p>إِنَّهُ لَقُرْآنٌ كَرِيمٌ ﴿٧٧﴾</p> <p>ဤသည် ကျက်သရေနှင့်ပြည့်စုံသော ကုရ်အံ ဖြစ်၍-</p>
၇၈။	<p>فِي كِتَابٍ مَّكْنُونٍ ﴿٧٨﴾</p> <p>မဖျောက်ဖျက်နိုင်သော မှတ်တမ်း၌ ရှိ၏။</p>
၇၉။	<p>لَا يَمَسُّهُ إِلَّا الْمُطَهَّرُونَ ﴿٧٩﴾</p> <p>၎င်းကို ဖြူစင်သန့်ရှင်းသူမှအပ ထိတွေ့နိုင်သူ မရှိချေ။^{၁၀၀၂}</p>
၈၀။	<p>تَنْزِيلٌ مِّن رَّبِّ الْعَالَمِينَ ﴿٨٠﴾</p> <p>လောကအပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။</p>
၈၁။	<p>أَفَبِهَذَا الْحَدِيثِ أَنْتُمْ مُدْهِنُونَ ﴿٨١﴾</p> <p>သို့ပါလျက် သင်တို့သည် ဤဆင့်ပြန်ချက်ကို မထီမဲ့မြင် ပြုကြသလော။</p>
၈၂။	<p>وَتَجْعَلُونَ رِزْقَكُمْ أَنْكُمْ تَكْذِبُونَ ﴿٨٢﴾</p> <p>၎င်းကို ငြင်းဆန်ခြင်းဖြင့် သင်တို့အတွက် စားရေရိက္ခာရရန် ပြုလုပ်နေကြသလော။</p>
၈၃။	<p>فَلَوْلَا إِذَا بَلَغَتِ الْحُلُقُومَ ﴿٨٣﴾</p> <p>အဘယ်ကြောင့် မဟုတ်ရသနည်း။ လည်မျိုသို့ ဆိုက်ရောက်နေသူအား-^{၁၀၀၃}</p>
၈၄။	<p>وَأَنْتُمْ حِينِيذٍ تَنْظُرُونَ ﴿٨٤﴾</p> <p>သင်တို့သည် စောင့်၍ ကြည့်နေသော အချိန်၌-</p>
၈၅။	<p>وَنَحْنُ أَقْرَبُ إِلَيْهِ مِنْكُمْ وَلَكِنْ لَا تُبْصِرُونَ ﴿٨٥﴾</p> <p>ငါသည် သင်တို့ထက်ပို၍ ထိုသူနှင့် အနီး၌ ရှိ၏။ သို့သော် သင်တို့ မြင်နိုင်ကြသည် မဟုတ်ချေ။</p>
၈၆။	<p>فَلَوْلَا إِنْ كُنْتُمْ غَيْرَ مَدِينِينَ ﴿٨٦﴾</p> <p>အဘယ်ကြောင့် မဟုတ်သနည်း- သင်တို့သည် နိယာမအောက်၌ မရှိကြလျှင်-^{၁၀၀၄}</p>

(၁၀၀၂) ဤသုတ်တော်ပါ အဆုံးအမကို အမှီပြု၍ ဆရာတော်ကြီးများက ကျမ်းမြတ်ကုရ်အံကို ကိုင်တွယ်လိုလျှင် ကိုယ်လက်ဆေးကြောခြင်းပြုပြီးမှ ကိုင်တွယ်ရမည်ဟု ဆိုဆုံးမထားပေးသည်။ သင့်လျော်သော အဆုံးအမဖြစ်၍ အငြင်းပွားဘွယ်မရှိပေ။ သို့သော် ဤသုတ်တော်ပါ အဆုံးအမ၏ ပိုမို နက်နဲမှုမှာ-ကျမ်းတော်ပါ နိယာမ ဒဿနများသည် လောကစကြာဝဠာ တစ်ခုလုံးနှင့် သက်ဆိုင်နေ၍- ကျမ်းတော်ပါ နိယာမများကို ဆည်းကပ်သော အခါ ဖြူစင်သန့်ရှင်းသော နှလုံးသား- နှင့် လောကသုံးပါးအပေါ်၌ မေတ္တာထားတတ်သော အကျင့်များ မရှိမဖြစ်လိုသည်ဟု ဆုံးမခြင်းလည်း ဖြစ်ပေသည်။ ဥပမာအားဖြင့် စိတ်ကောင်းနှလုံးကောင်း မရှိသူတို့၏ လက်ဝယ်တွင် အနုမြူဖုံးကို ပိုင်ဆိုင်ပါက- အခြားသော လူသားများ အပေါ်တွင် မတော်မတရား အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမည်သာ ဖြစ်တော့သည်။ ထို့အတူပင် စိတ်ကောင်းနှလုံးကောင်း မရှိသော သူသည် ကျမ်းတော်ပါ ဒဿနများကို သိရှိလာ၍ မကောင်းသော နည်းလမ်းများဖြင့် မသုံးစွဲရစေရန် ကျမ်းတော်အား ဖြူစင်သန့်ရှင်းသော သူသည်သာ ထိတွေ့ခွင့်ရှိသည်ဟု ပြဋ္ဌာန်း ပညတ်ထားခြင်း ဖြစ်ပေသည်။

(၁၀၀၃) အာရပ် အသုံးအရ “အသက်ထွက်လုဆဲ ဖြစ်နေသူအား”ဟု ဖြစ်ပေသည်။

(၁၀၀၄) လူသားသည် သေခြင်း ရှင်ခြင်း နိယာမ တရားအောက်၌ မရှိလျှင် ဟု ဆိုလိုပေသည်။ အကယ်၍ ထိုသို့မရှိလျှင် ထွက်လုဆဲ အသက်ကို ပြန်၍ စုစည်း အသက်သွင်းထားကြလော့ဟု သုတ်တော် ၈၇ က ပြောဆိုထားခြင်း ဖြစ်သည်။

၈၇။	<p>﴿ تَرْجِعُونَهَا إِنْ كُنْتُمْ صَادِقِينَ ﴾</p> <p>သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ၎င်းကို အဘယ်ကြောင့် ပြန်မစုစည်းနိုင်သနည်း။</p>
၈၈။	<p>﴿ فَأَمَّا إِنْ كَانَ مِنَ الْمُقْرَبِينَ ﴾</p> <p>သူသည် အပါးတော်မြဲများ အနက်မှ ဖြစ်ခဲ့လျှင်-</p>
၈၉။	<p>﴿ فَرَوْحٌ وَرَيْحَانٌ وَجَنَّةُ نَعِيمٍ ﴾</p> <p>ပီတိ ရနံ့သင်းသည် ဂုဏ်ရှိသော သုခံဘုံ၌ ဖြစ်ရလတ္တံ့။</p>
၉၀။	<p>﴿ وَأَمَّا إِنْ كَانَ مِنَ أَصْحَابِ الْيَمِينِ ﴾</p> <p>သူသည် လက်ျာရံ အဖော်များမှ ဖြစ်ခဲ့လျှင်-</p>
၉၁။	<p>﴿ فَسَلَامٌ لَّكَ مِنَ أَصْحَابِ الْيَمِينِ ﴾</p> <p>သင်သည် ငြိမ်းချမ်းပါစေဟု လက်ျာရံအဖော်များမှ (မေတ္တာပို့လတ္တံ့)။</p>
၉၂။	<p>﴿ وَأَمَّا إِنْ كَانَ مِنَ الْمُكَذِّبِينَ الضَّالِّينَ ﴾</p> <p>အကယ်၍ သူသည် ငြင်းဆန်သူ လမ်းလွဲသူများမှ ဖြစ်ခဲ့လျှင်-</p>
၉၃။	<p>﴿ فَنُزِّلُ مِنْ حَمِيمٍ ﴾</p> <p>ကျွက်ကျွက်ဆူသော ရေဖြင့် ဧည့်ခံလျက်-</p>
၉၄။	<p>﴿ وَتَصْلِيَةً جَحِيمٍ ﴾</p> <p>ငရဲမီးအတိ ဖုတ်ကင်လတ္တံ့။</p>
၉၅။	<p>﴿ إِنَّ هَذَا لَهُوَ حَقُّ الْيَقِينِ ﴾</p> <p>ကေနပ်ပင် ဤသည် ပရမတ် အမှန်တရားပင် ဖြစ်၏။</p>
၉၆။	<p>﴿ فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ﴾</p> <p>သို့ဖြစ်၍ ကြီးမြတ်တော်မူသော ကံကြမ္မာရှင်၏ ဂုဏ်တော်အား ဦးထိပ်ထားလော့။</p>